

- ဖြူဗျားနဲ့** နဲ့ <phyu nyun> (诗)白伞(指皇帝),也写作: ပြုဗျားနဲ့မြို့ပိုင်တို့: မြို့ရက် 等
- ဖြူဗုတ်ထုတ်** နဲ့ <phyu tout tout> 白白胖胖,又白又胖
- ဖြူဗုံးကြောင်ကျား** နဲ့ <phyu ni kyuan kya:> 五颜六色的
- ဖြူဗျားဖြူဗျားကျော်** ကဲ့ <phyu bat phyu yaw> 苍白,灰白,刷白: ကြောက်လွန်းလျှိမ်ကျား ~ ဖြစ်သွားတာပါ။ 由于过分害怕脸色刷白。/ မျက်နှာ ~ နဲ့လှုတယောက် 一个脸色苍白的人。也写作: မြို့ဟတ်ဖြူဗျားယော်, မြို့ပတ်ဖြူဗျားယော်, မြို့ယော်တို့တော်, မြို့မြှုံးမြှုံး? 等
- အဗြို့ပြုဗျားနဲ့** နဲ့ <phyu byu nu' nu'> 又白又嫩
- အဗြို့ပြုဗျားနဲ့ခဲ့** နဲ့ <phyu byu nwe' nwe'> 白晰瘦弱
- အဗြို့သွေ့သွေ့** ကဲ့ <phyu byu thwe dhwe> 白晰而苗条: ~ ကောင်မလေးတယောက် 又白又苗条的小姑娘
- အဗြို့ပြုဗျားပြုဗျား** နဲ့ <phyu byaun> 正直的,纯洁的
- အဗြို့မွေး** နဲ့ <phyu phwei:> 雪白
- အဗြို့မွှေ့** နဲ့ <phyu mwe: mwe:> 灰白的
- အဗြို့ယော်** နဲ့ <phyu yaw> 苍白的
- အဗြို့လွှာ** နဲ့ <phyu lwa'> 白的: ~ သောစန္ဒယားခလုတ်များ: 洁白的(钢)琴键 / မြှေ့လွှာသွေ့သောင်ပြင် 白花花的沙滩
- အဗြို့လွင်** နဲ့ <phyu lwin> 洁白的
- အဗြို့လွင်လွင်** နဲ့ <phyu hlat hlat> 极白,雪白: ~ အော် 皑皑的衣服
- အဗြို့သွတ်** နဲ့ <phyu shat> 雪白的
- အဗြို့ဝင်း** နဲ့ <phyu win:> 又白又亮: ~ သောအရောင်အလုံး 又白又亮的光
- မြို့:** I ကဲ့ <phyu:> ①撒: ဆား ~ သည်။ 撒盐。②(风)吹拂: လေခြေကော်: ~ နေသည်။ 微风轻拂。 II နဲ့ <phyu:> ①平坦,平滑,光溜: လမ်းကြီး: ~ နေသည်။ 大路平坦。②通畅,不费劲,顺利: အစိုးရရေးနဲ့အသားတင်ငွေ တထောင်းငါရာ ~ လို့။ 按官价出售毫不费劲就净赚一千五百元。③高大挺拔: သတ္တုကျွန်းပိုင်မြှင့်လိုက်သည်မှာ ~ နေသည်။ 这棵柚木树高大挺拔。④(面貌)清秀,秀丽: ရုပ် တော်တော် ~ တွေ့ပုံပုံမင်းသမီး 面目清秀的女电影演员
- မြို့အေး**: နဲ့ <phyu: zei:> 外敷药
- အဗြို့မြို့ဗြို့ပြုဗျား**: ကဲ့ <phyu: byu: nyin: nyin:> 轻轻地,柔和地: လေခြေလေအေး: ~ ဆောင်သွေးတိုက်ခံတ်သည်။ 微风轻轻地吹拂着。
- အဗြို့မြို့ဗြို့ပြုဗျားပြုဗျား**: ကဲ့ <phyu: byu: phyaun' byaun'> 畅通无阻地,一帆风顺: လုပ်ငန်းကိုင်ငွေး: ~ ရှိပါတယ်။ 事业发展很顺利。
- အဗြို့ပြုဗျား**: နဲ့ <phyu: phyaun'> 平坦,顺当
- အဗြို့သွေ့**: နဲ့ <phyu: thwe> 细长,细高: ~ မြင်မားသော ကျောက်ထိုင် 细高的石碑
- မြို့**: ကဲ့ <phye:> ①回答,解答,答复: အမေးကို ~ သည်။ 解

- 答问题。/ စာမေးပဲ ~ သည်။ 参加考试。②解除,松开,解决: အပ်နဲ့ ~ သည်။ 休养,解乏。/ အလွမ်း ~ သည်။ 解忧,消愁。/ အဆိုင် ~ သည်။ 解毒。/ အပြစ် ~ သည်။ 赎罪。③解开(结、扣等): မြင်းကြိုးကို ~ သည်။ 解开缰绳。ဗျာလိုပ်ကြိုးကို ~ ဖိုက်ပါ။ 打开席卷。
- ဖြူဗျားကဲ့**: ကဲ့ <phyei kya:> 回答,答复: သတင်းထောက်များ သေးသမျှကို ~ လိုက်ပါ။ 回答了记者提出的所有问题。
- ဖြူဗျားထွေး**: ကဲ့ <phyei khyut> 解开: ကြက်ရှုက်တွေ့ကိုထွေးမှ ~ လိုက်ထယ်။ 把套住的鸟从网上解了下来。
- ဖြူဗျားအေး**: နဲ့ <phyei zei:> ①解药,缓解剂: မြှေ့ဆိုင် ~ 解蛇毒药,蛇药 ②(喻)解除烦恼的事物: စိတ် ~ ကတော် ဝါဘ္မာပဲ ~ ဖိုက်သည်။ 能消除烦恼的是小说。
- ဖြူဗျားဆွဲ**: ကဲ့ <phyei hso> 解答,回答: စာမေးပဲ ~ သည်။ 参加考试。/ သူ့အမေးကို ဉ်ဆုံး ~ လိုက်သည်။ 这样回答了他的问话。
- ဖြူဗျားဆည်**: ကဲ့ <phyei hsi> 解除(忧伤、烦恼)
- ဖြူဗျားထွေးတွေး**: ကဲ့ <phyei tin:> = ဖြူဗျားဆည်
- ဖြူဗျားထွေး**: ကဲ့ <phyei htwin> 解开,清理
- ဖြူဗျားဖျော်**: ကဲ့ <phyei byaw> 设法使之愉快,助兴: ရုပ်ရှင်ဖြုံး ~ သည်။ 放映电影助兴。
- ဖြူဗျားဖျက်**: ကဲ့ <phyei byet> 解除,去掉,废弃
- ဖြူဗျားဖျော်ကဲ့**: ကဲ့ <phyei byaut> 消除,宽慰: ဝါဘ္မာပဲတ်ယင်းပျိုး ရို့မှုကို ~ ခဲ့ရလေသည်။ 看小说解闷。
- ဖြူဗျားပျော်**: ကဲ့ <phyei byin> = ဖြူဗျားဖျော်
- ဖြူဗျားပျော်ကဲ့**: ကဲ့ <phyei byan> = ဖြူဗျားဖျော်
- ဖြူဗျားပျော်မာ**: ကဲ့ <phyei bye i ma' ma'> 体贴,体谅: ခုံတို့သား စိတ်ည်နေတိုးတော့ ~ ပဲပြောသင့်တာပေါ့။ 现在他正心烦只宜好言相劝。
- ဖြူဗျားဖျော်တွေး**: ကဲ့ <phyei byat> 解决,答复: ပြဿနာကိုတော်တွေး အော်အပိုင် ~ လိုက်သည်။ 一下子彻底解决问题。
- ဖြူဗျားရှိုင်း**: ကဲ့ <phyei shin:> 解决,解答,
- ဖြူဗျားထွေးတွေးတွေး**: ကဲ့ <phyei hlut> ①(把拴着的家畜)放掉: ကျော်လေးကို ~ လိုက်သည်။ 把小水牛放掉了。②宽恕,饶恕
- ဖြူဗျားထို့မြှုံး**: ကဲ့ <phyei dhein'> 安慰,慰藉
- ဖြူဗျားခြော်**: ကဲ့ <phye: khyaunt> ①(做鬼脸)吓唬 ②(喻)夸大其词
- ဖြူဗျားခြော်စီး**: ကဲ့ <phye: si' phye: si'> 嘻皮笑脸: ပါးဝင် ~ နှင့် ဘာတော့များပြောချင်တို့လဲ။ 嘻皮笑脸地,你想说什么?
- ဖြူဗျားဆောင်**: ကဲ့ <phye: sat sat> 嘻皮笑脸
- ဖြူဗျား**: I နဲ့ <phyaw:> (古)大量的,繁多的: ဓားလျှော်ခြင်း၏ စောနာ ~ လုပ်။ 在施舍上非常慷慨。/ ဝါး: ~ ~ သွား